



ထိုင်ခုံထိန်းချုပ်ခါးပတ်များကို အသုံးပြုခြင်း

ခရီးသွားတိုင်း မှန်ကန်စွာ ပြုလုပ်ခြင်း - သင့်ကလေးဘေးကင်းစေရန် ပြုလုပ်ခြင်း လမ်းညွှန်

သူတို့ဘေးကင်းကြောင်း သေချာစေရန် ထိုင်ခုံများကို နေ့တိုင်းစစ်ဆေးပါ။

- ✓ ကလေး၏အရွယ်အတွက် မှန်ကန်သော ထိုင်ခုံဖြစ်ခြင်း
- ✓ ထိုင်ခုံကို ကားထဲတွင် မှန်ကန်စွာ တပ်ဆင်ထားခြင်း
- ✓ ကလေးကို သေချာစွာ ခါးပတ် ပတ်ထားခြင်း

ကလေးထိုင်ခုံ ထိန်းချုပ်ကြိုးများ၏ ၇၀% ခန့်သည် မှန်ကန်စွာ တပ်ဆင်ထားကြပါ။ သင့်ကလေးကို ကာကွယ်ရန် ကားထိုင်ခုံကို မှန်ကန်စွာတပ်ဆင်ပြီး ခရီးသွားတိုင်း မှန်ကန်စွာအသုံးပြုရန် အရေးကြီးပါသည်။

အနောက်ဘက်မျက်နှာမူသော ထိုင်ခုံနှင့် အရှေ့ဘက်သို့မျက်နှာမူသော ထိုင်ခုံများ



- ထိန်းချုပ်ကြိုးကို တင်းတင်းပတ်ထားပါ။** ကြိုးကို လိမ်မနေစေရန် သတိပြုပါ။
သင့်ကလေးနှင့် ထိန်းချုပ်ကြိုးကြားတွင် လက် ၂ လုံးထက်မပိုစေရအောင် ကြိုးကို ခပ်တင်းတင်းဆွဲပတ်ထားပါ။
- လက်မောင်းများကို သေချာစွာထိန်းထားပါ။**
သင့်ကလေး၏ လက်မောင်းများသည် ထိန်းချုပ်ကြိုးအတွင်း သေချာစွာ ရှိနေမနေ စစ်ဆေးပါ။
- ထိုင်ခုံခါးပတ် ပတ်ထားပါ။**
ထိုင်ခုံခါးပတ်မှ ထိန်းချုပ်ကြိုးသည် ထိထိမိမိ ပတ်ထားမထား စစ်ဆေးပါ။
- ISOFIX တပ်ဆင်ရာ ပစ္စည်းများ**
အကယ်၍ သင့်ထိုင်ခုံသည် နိုင်ငံ ကိုအသုံးပြုပြီးထိန်းထားပါက တပ်ဆင်စရာပစ္စည်းများသည် နေရာတကျ ထိမိစွာ တပ်ထားမထား စစ်ဆေးပါ။
- အပေါ်ဘက်မှ ထိန်းကြိုး**
အပေါ်ဘက်မှထိန်းကြိုးသည် ကလေးကို ထိန်းချုပ်ကြိုး တပ်ဆင်ရာ မှန်ကန်သောနေရာတွင် စနစ်တကျ တပ်ဆင်ထားခြင်း ရှိမရှိ သေချာအောင်စစ်ဆေးပါ။




မြင့်ထားသော ထိုင်ခုံများ

- ထိုင်ခုံခါးပတ် တင်းတင်း ပတ်ထားပါ။**
ထိုင်ခုံခါးပတ်သည် တင်းစွာပတ်ထားမထားနှင့် ထိုင်ခုံခါးပတ်၏ ပေါင်ပေါ်မှအပိုင်းသည် ဝမ်းဗိုက်ပေါ်တွင် ရှိမနေစေဘဲ ပေါင်ပေါ်နှင့် တင်ပါးပေါ်တွင် ရှိနေစေရန် စစ်ဆေးပါ။
- ထိုင်ခုံခါးပတ် လမ်းညွှန်**
ထိုင်ခုံခါးပတ်ကြိုးကို သင့်ကလေး၏ပုခုံးပေါ်တွင် နေရာချထားရန် ထိုင်ခုံခါးပတ် လမ်းညွှန်ကို သုံးပါ။
- အပေါ်ဘက်မှ ထိန်းကြိုး**
အကယ်၍ အပေါ်ဘက်မှထိန်းကြိုးရှိပါက ထိုထိန်းကြိုးသည် ကလေးကို ထိန်းချုပ်ကြိုးတပ်ဆင်ရာ မှန်ကန်သောနေရာတွင် စနစ်တကျ တပ်ဆင်ထားခြင်း ရှိမရှိ သေချာအောင်စစ်ဆေးပါ။

လစဉ် ဘေးကင်းမှု စစ်ဆေးခြင်းများ


ထိန်းချုပ်ကြိုးသည် သင့်ကလေးအတွက် ဆက်လက်ပြီး တော်၊မတော် စစ်ဆေးပါ။ ကလေး၏ပုခုံးများက ပုခုံးအပေါ်ပိုင်းအမှတ်အသားပြ နေရာထက်ကျော်နေလျှင် သူတို့ကို ထိုထိုင်ခုံအဆင့်အတန်းမှ ပိုကြီးသောထိန်းချုပ်ကြိုး သုံးနိုင်သည်။ သို့မဟုတ် ထိန်းချုပ်ကြိုး နောက်ထပ် အမျိုးအစားတစ်ခုကို ပြောင်းနိုင်သည်။ သင့်ကလေးနှင့် မတော်တော့သည်အထိ မိမိသုံးနေသောထိန်းချုပ်ကြိုးကို အသုံးပြုပါ။



သင့်ကလေး မည်သည့်အသက်အရွယ်တွင်ရှိနေသည်ဖြစ်စေ၊ ထိန်းချုပ်ကြိုးကို ကလေးနှင့် မတော်သည့်အရွယ်အထိ အသုံးပြုခြင်းသည် ဘေးအကင်းဆုံးဖြစ်သည်။



အနောက်ဘက်သို့မျက်နှာမူသော ကလေး ထိန်းချုပ်ကြိုးများ
သင့်ကလေး ပခုံးအောက်ဘက်မှာမဟုတ်ဘဲ ပုခုံးနှင့်အနီးဆုံးမှာရှိသော ထိန်းချုပ်ကြိုးပြားအပေါက်ကို သုံးပါ။



အရှေ့ဘက်သို့မျက်နှာမူသော ကလေး ထိန်းချုပ်ကြိုးများ
သင့်ကလေး၏ ပခုံးအောက်ဘက် ၂.၅ စင်တီမီတာထက်မပိုစေဘဲ ပုခုံးနှင့်အနီးဆုံးမှာရှိသော ထိန်းချုပ်ကြိုးပြားအပေါက်ကို သုံးပါ။

ကလေးအတွက် မြင့်ထားပေးသော ထိုင်ခုံများ
အကယ်၍ ကလေး၏ပုခုံးများသည် အပေါ်ပိုင်းအမှတ်အသားပြ နေရာထက်ကျော်နေလျှင် ဦးခေါင်းကို ထိန်းပေးသောနေရာကို ပြန်ချိန်ပါ။

လူကြီး ထိုင်ခုံများ
လူကြီးအတွက် ခါးပတ်ကြိုးသည် အနည်းဆုံး ၁၄၅ စင်တီမီတာ အမြင့်ရှိသောသူများအတွက် ပုံစံထုတ်လုပ်ထားပါသည်။



သင် နှင့်အနီးဆုံး RACV ထိန်းချုပ်ကြိုး တပ်ဆင်ရာဌာနကိုရှာရန် racv.com.au/childrestraints



ဘေးကင်းမှုနှင့် သက်တောင့်သက်သာရှိမှု အဆင့်သတ်မှတ်ချက်ကို စစ်ဆေးရန် childcarseats.com.au



ထိန်းချုပ်ကြိုးများ တပ်ဆင်ရာနှင့် အသုံးပြုရာတွင် ထုတ်လုပ်သူ၏ ညွှန်ကြားချက်များကို အစဉ်အမြဲ လိုက်နာပါ။

ထိန်းချုပ်ကြိုးများနှင့်ပတ်သက်သော ကျွမ်းကျင်မှု အကြံပေးခြင်း

racv.com.au/childrestraints
1800 134 126

vicroads.vic.gov.au
13 11 71

kidsafevic.com.au
9036 2306

VICTORIA State Government | Education and Training

